

没去,不去。/ မသိ ~ 『不知道。⑤表示连同,也……: ကျော် ~ ထိုက်မယ်』 我也去。/ သူ.ကို ~ ခေါ်သွား 『把他也叫去。IV နစ် <ba> = ဘာ ပါကလား ၏ <pa g-la:> ①结尾语,表感叹(啊!呀!): တယ် ခဲ့ ~ 『真难啊! / မောင်ဘ ~ 『原来是貌巴呀! ② 表示疑问,反问: မတွေ့ရ ~ 『没见到呀!

ပါက္ခာည်ကျွေး နှု 〈ba gu le gwei:> 古军衣的圆领部分
ပါက္ခာစ္စတန် နှု 〈pa kit s-tan> 巴基斯坦
ပါကျ ကာ 〈pa kya:> (俚)穷
ပါချော်ပအဲ နှု 〈pa khyi pa khye:> 细小之物; 卑微之物
ပါ။ ၏ 〈ba za:> 向句结尾语,常用于自问,或不需要对方作回答的问句: တုတ်မှုဟတ် ~ 『难道是真的吗。 / သော တရှင်များကျိုးမာတော်မြတ် ~ 『各位听众,你们好!

ပါဝက နှု 〈pa s-ka:> [巴]胃机能,消化力,消化机能
ပါဝကတော် နှု 〈pa s-ka' tei zaw:> = ပါဝက
ပါဝကဓာတ် နှု 〈pa s-ka' dat mi:> = ပါဝက
ပါဝကယိုယာမ နှု 〈pa s-ke ni' ya ma:> [英·缅 pascal + နိယာ] 【物】帕斯卡定律
ပါဝကတိနေ့ဆိုနည်း နှု 〈pa s-pet tit yei: hswe: ni:> [英·缅 perspective + ရေးဆိုနည်း] (美术)透视画法
ပါစားပေး ကာ 〈pa sa: pei:> = ပစားပေး
ပါဇား၏ 〈pa zei> 祈使句句尾 ①让……吧: သွား ~ 让他去吧! / ခြင်ကိုက်ချင်ကိုက် ~ 『让蚊子去咬吧! ②表祝愿: ကျွန်ုံမာရွင်လန်းကြ ~ 『祝大家健康!

ပါဇော် ၏ 〈pa zei daw'/ ba zei daw'> 祈使句句尾; 比 ပါဇာ 语气略强: သေားမှုလွှာင့်မြို့မြို့ ~ 『愿(他)逢凶化吉。

ပါဇေား ၏ 〈ba zei dha:> 祈使句句尾,表示祝愿,祈求: သူနဲ့ပါးရဲ့ ~ 『但愿能与他结为夫妻!

ပါစိုး ၏ 〈ba zo:> 祈使句句尾,表示招呼别人与自己一起干: သွားကြ ~ 『咱们走吧! / မသွားကြ ~ နဲ့ 『大家都过去了吧!

ပါဝင် ၏ 〈pa sin> (喻)完全,彻底: ~ လွှာသွားတာပဲ 『完全搞错了。 / ရွှေးထုံးစံဟောင်းနဲ့ ~ ကွာနေတာပဲ 『和旧传统习俗彻底决裂。

ပါဝင်ဂျာ နှု 〈pa sin gly> [英 passenger] 旅客,乘客
ပါဝင်ဖုန်း ကာ 〈pa sin phan:> = ပါဝင်မာ်လာဖုန်း
ပါဝင်မံ့လာဖုန်း ကာ 〈pa sin min g-la phan:> 玩骨牌时,一人占有八对牌,最后又拿到三点和六点牌而获胜
ပါဝင်ကျိုး ကာ 〈pa sin kyo> 煎药时一般熬到剩下原加水量的五分之一(才算熬好)

ပါဝင်သေး နှု 〈pa sin zei:> 煎成的苦味药水
ပါဝင့် ၏ 〈pa san:> = ပါဝ
ပါစွဲ နှု 〈pa sun> 酸小鱼酱(用生小鱼与盐、碎米等一起放

置较长一段时间制成)

ပါဆယ် နှု 〈pa hse> [英 parcel] 包裹: ~ ထပ် 包裹
ပါဆယ်လွှာ ကာ 〈pa hse lout> 包裹: ~ ချုပ်လိုက်တယ် 『包成包裹寄去。

ပါဌာနသာရိဝကား နှု 〈pa hta nu' tha ri z-ga:> 来源于巴利文的缅语词

ပါက နှု 〈pa na:> [巴]生命,生物: ~ ဓာတ် 生物学 / ~ ဓာတုဗေဒ 生物化学 / ~ ရွာဗေဒ 生物物理学

ပါကာတိပါတ် နှု 〈pa na ti' pat> 【佛】杀生

ပါကျပေတ် ကာ 〈pa nu' pei tan> [巴]一辈子;终身

ပါတုံး နှု 〈pa t-na> [英 partner] 合伙人,合作者;陪伴;配手,搭档;舞伴: ~ လုပ်သည် 『当合伙者。

ပါတာနိုး နှု 〈pa ta ni / p-ta ni> [印]缅甸印侨卖的染成红色的炒豌豆

ပါတောက် နှု 〈pa ti' maut> 【佛】简明的僧侣戒律经文

ပါတိမှတ် နှု 〈pa ti' mout> = ပါတိမောက်

ပါတီ နှု 〈pa ti> [英 party] 党: ~ ပြုကြုံ 『党费 / ~ စည်း 『党章 / ~ ပိုစ် ①党性 ②党总支部 / ~ ပိုတ်ဆွဲ 『党友;党的积极分子;党的同情者 / ~ ကလာဝ်စဉ်း 『党支部 / ~ လူနှစ် 『镇区的党委会 / ~ ကောဂါ 『党的干部 / ~ ဝင် 『党员 / ~ ဝင်အသိပြုလွှာ 『入党申请书 ③(社交性或娱乐性的)聚会: ပင်နာ ~ 『宴会 / ထိုး ~ 『茶会 / မွေးနေ့ ~ 『生日招待会

ပါတိကျ ကာ 〈pa ti kya:> [英·缅 party + ကျ] 友好相处

ပါတော်မှုနေ့ နှု 〈pa daw mu nei:> 缅贡榜王朝末代皇帝锡袍王蒙难日,也称国耻日

ပါတော်ပိတ် ကာ 〈pa taw: peit> (俚)了结,完了,没有商量的余地

ပါတင်း နှု 〈pa tin:> 八点骨牌,分 ~ ကောက် 『弯八点, ~ ပြောင့် 『直八点两种

ပါတိတ် နှု 〈pa teit> 腊染布: ~ လုချဉ် (马来亚、印度尼西亚产)腊染统裙

ပါဇာ နှု 〈pa da'/ p-da':> [巴] ①(古诗的)行: တိဂုံဘဏ္ဍာ ၈၈း ~ ရိုး၏ 『(诗)一段有四行。 / ရှစ်ထုံးတာ ~ 『八个字算一行。 ②一句话: တော်ထာ ~ မျှမြောပေး၏ 『一句话也不说。

ပါဇရက် နှု 〈pa d-ret / pa d-yet> 【医】瘫痪;也称为 ပါတရတ် နှု 或 သွေ့ကျောပါဇရောဂါ

ပါဇရန်သူယောက်နှု နှု 〈pa d-yet th-nge na> 【医】小儿麻痹症

ပါ့နိုး နှု 〈pa ni> [印]水: ~ ထဲကလာ ~ ထဲကိုသွား 『(成)买牛奶掺水得来的钱又掉到了河里。意即: 倖入悖出。

ပါပဲ နှု 〈pa pa:> [巴]罪过,罪恶,邪恶的

ပါပကာရီ နှု 〈pa pa' ka ri> [巴]常干坏事的人

ပါပကာ ၏ 〈pa b-gaw:> = ပါပြိုကာ